

ဘယ်လ်တီမိုး ကောင်တီ အစိုးရကျောင်းများ
မူလတန်းကျောင်း မက်ဂနက် အစီအစဉ်များ

ဘီစီအက်စ် မက်ဂနက် အစီအစဉ်၏ ဝက်ဘ်ဆိုက် (tinyurl.com/BCPSMagnet) မှ လျှောက်ထားပါ



DALE
BOWER
PHS&CFA

လျှောက်လွှာပိတ်ရက် -
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်

လျှောက်လွှာအားလုံးကို အထက်ပါရက်စွဲမတိုင်မီ လျှောက်ထားရပါမည်။

မက်ဂနက် အစီအစဉ်များ ဝက်ဘ်ဆိုက်စ် (tinyurl.com/BCPSMagnet) တွင်
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်၊ မွန်းတည့် ၁၂ နာရီ မှ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်၊ မွန်းလွဲ ၁ နာရီ အထိ
လျှောက်လွှာတင်နိုင်ပါသည်။



အွန်လိုင်းမှ လျှောက်ထားရန်
ဤနေရာကို စတင်ဖတ်ပါ။

ဤလက်ကမ်းစာစောင်အား လျှောက်ထားမှု လုပ်ငန်းစဉ်တွင် ကိုးကားရန်အတွက် ဆောင်ထားပါ။



လျှောက်လွှာမပြည့်မီ ဤ လက်ကမ်းစာစောင်ပါ အချက်အလက်အားလုံးကို သေချာစွာ ဖတ်ပါ။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်၊ မွန်းလွဲ ၁ နာရီ မတိုင်မီအထိ အွန်လိုင်းမှ လျှောက်လွှာများ တင်နိုင်ပါသည်။

မေးလေ့မေးထရှိသော မေးခွန်းများ

မက်ဂနက် အစီအစဉ်များ ဆိုသည်မှာ အဘယ်နည်း။

မက်ဂနက် အစီအစဉ်များသည် မက်ဂနက် လျှောက်ထားမှု လုပ်ငန်းစဉ်တောက်လျှောက်တွင် ဆန်းစစ်ရမည့် အကြောင်းအရာ-အာရုံစိုက်ထားသော အစီအစဉ်များ ဖြစ်ပါသည်။ ယင်းအစီအစဉ်များက စိတ်ဝင်စားမှု၊ စီမံ နှင့် အလားအလာ မျိုးကွဲစုံလင်သော ကျောင်းသားများကို အတွေ့အကြုံရစေပြီး သီးခြားရွေးချယ်မှုများ ပြုလုပ်စေနိုင်ပါသည်။မက်ဂနက်အစီအစဉ်များအားလုံးသည် ဘယ်လ်တီမိုး ကောင်တီ အစိုးရကျောင်းများ အတန်းတင်ခြင်း နှင့် ကျောင်းပြီးခြင်းများအတွက် လိုအပ်ချက်များနှင့် ကိုက်ညီပါသည်။

မူလတန်းကျောင်း မက်ဂနက် အစီအစဉ်ကို မည်သူလျှောက်ထားနိုင်ပါသနည်း။

ဘယ်လ်တီမိုးကောင်တီ အစိုးရ မူလတန်းကျောင်း တက်ခွင့်ရှိသော ကျောင်းသားတိုင်း လျှောက်ထားနိုင်ပါသည်။ ဝင်ခွင့် အတန်း-အဆင့် ကန့်သတ်ချက်များကို သတိပြုပါ။ (စာမျက်နှာ ၃ တွင်ကြည့်ပါ) အိမ်ရာမဲ့များလည်း အခြားကျောင်းသားများနည်းတူ မက်ဂနက် အစီအစဉ်ကို လျှောက်ထားခွင့်ရှိပါသည်။

လျှောက်လွှာထဲတွင် မက်ဂနက်အစီအစဉ် တစ်ခုထက် ပိုရွေးနိုင်ပါသလား။

လျှောက်ထားနိုင်ပါသည်။ လျှောက်ထားသူတစ်ယောက်လျှင် တစ်စောင်သာ လျှောက်ထားပါ။ လျှောက်လွှာထဲတွင် မက်ဂနက်အစီအစဉ် သုံး (၃) ခု အထိ ရွေးနိုင်ပါသည်။ သေချာစွာ အမှတ်ခြစ် ရွေးချယ်ပါ။ ဝင်ခွင့် အတန်း-အဆင့် ကန့်သတ်ချက်များကို သတိပြုပါ။ (စာမျက်နှာ ၃ တွင်ကြည့်ပါ)

လျှောက်လွှာကို ဖက်စ် သို့မဟုတ် အီးမေးလ်ဖြင့် ပို့နိုင်ပါသလား။

မရပါ။ လျှောက်ထားမှုကို မက်ဂနက် အွန်လိုင်းလျှောက်ထားရေး ဝက်ဘ်ဆိုက် မှတစ်ဆင့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက် မွန်းလွဲ ၁ နာရီ တွင် လျှောက်ထားပြီး ဖြစ်ရပါမည်။

လျှောက်လွှာကို လက်ခံရရှိမရှိ ကျွန်ုပ်တို့မည်သို့ သိနိုင်ပါသနည်း။

အွန်လိုင်းမှ လျှောက်ထားသူများသည် အီးမေးလ်မှ လက်ခံရရှိစာ ရရှိပါမည်။

ရွေးချယ်ထားသော အစီအစဉ်(များ)ကို ပြောင်းလဲလိုရပါသလား။ မည်သည့် အစီအစဉ်ပြောင်းလဲမှု(များ)ကိုမဆို အွန်လိုင်းမှ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီ မတိုင်မီ လျှောက်လွှာများကို တင်သွင်းပြီး ဖြစ်ရပါမည်။

မက်ဂနက်အစီအစဉ်ရှိသော ကျောင်းတိုင်းတွင် အထူးပညာရေး နှင့် အပိုင်း ၅၀၄ အထောက်အပံ့ဝန်ဆောင်မှုများကို ကျောင်းသားများအနေဖြင့် အလှမ်းမီရရှိနိုင်ပါသည်။

အစီအစဉ် (များ) ပြောင်းလဲမှု များကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက် မွန်းလွဲ ၁ နာရီ မတိုင်မီ အွန်လိုင်း ပြုလုပ်ရပါမည်။

လက်ရှိတွင် မူလတန်းကျောင်း မက်ဂနက် အစီအစဉ်၏ စောင့်ဆိုင်းစာရင်းတွင် ပါနေပါက ထပ်လျှောက်ရမည်လား။

၂၀၂၀-၂၀၂၁ ၏ စောင့်ဆိုင်းစာရင်းတွင် ပါသူများအပါအဝင် ၂၀၂၀-၂၀၂၂ စာသင်နှစ်၏ မက်ဂနက်အစီအစဉ်တွင် တက်ရောက်လိုသော ကျောင်းသားများအားလုံး လျှောက်ထားရပါမည်။ ဝင်ခွင့် အတန်း-အဆင့် ကန့်သတ်ချက်များကို သတိပြုပါ။ (စာမျက်နှာ ၃)

မူလတန်းကျောင်း မက်ဂနက်အစီအစဉ်တွင် တက်နေသော ကျောင်းသားများ၏ မောင်နှမများအတွက် ဦးစားပေးပြီး နေရာပေးမည်လား။

မောင်နှမ ဦးစားပေးခြင်းသည် လက်ရှိတွင် အလားတူ မက်ဂနက်အစီအစဉ် တွင် တက်ရောက်နေသော အခြားရှိပြီး ယင်း မက်ဂနက်အစီအစဉ်တွင် ဆက်လက်တက်ရောက်မည့် မူကြိုအား အငယ်က လျှောက်ထားရာတွင်သာ အကျိုးပင်သည်။ (အသေးစိတ်ကို ဤလက်ကမ်းစာစောင်၏ စာမျက်နှာ ၅ တွင်ကြည့်ပါ) ယင်းသို့မဟုတ်ပါက လျှောက်ထားမှုအားလုံးကို သီးခြားစီ စဉ်းစားမည်ဖြစ်ပြီး တူညီသော မက်ဂနက်အစီအစဉ်(များ) အား လျှောက်ထားခြင်းအတွက် ဦးစားပေး စဉ်းစားမည် မဟုတ်ပါ။

မက်ဂနက် ဆန်းစစ်မှု ရှိမည်လား။

မူလတန်း လျှောက်ထားသူများအတွက် မက်ဂနက် ဆန်းစစ်မှုများ မရှိပါ။ လျှောက်ထားသူသည် လျှောက်ထားချိန်တွင် ဘော်လ်တီမိုး ကောင်တီ အစိုးရ မူလတန်းကျောင်းတွင် တက်ရောက်ခွင့်ရှိသူ ဖြစ်ရပါမည်။

ကျောင်းသားများကို မည်သည့်အချက်ပေါ်အခြေခံပြီး ရွေးချယ်ပါသနည်း။

လွတ်သောနေရာများကို ဦးစားပေးရွေးချယ်မှုဖြင့် ရွေးချယ်ပါသည်။ ကျန်ရှိသောနေရာများ နှင့် စောင့်ဆိုင်းစာရင်းများကို ကျပန်း မဲနှိုက်ခြင်းဖြင့် ရွေးချယ်ပါသည်။ (ကျောင်းအုပ်ကြီး၏ စည်းကမ်း ၆၄၀၀ - မက်ဂနက်အစီအစဉ်၏ အခြားအချက်များကို ကြည့်ပါ)

အစီအစဉ်ဝင်ခွင့်အခြေအနေကို မည်သည့်အချိန်တွင် မည်သို့ သိနိုင်မည်နည်း။

ဝင်ခွင့်အခြေအနေအား မိဘများထံ အီးမေးလ်ဖြင့် အသိပေးပါမည်။ ထို့အပြင် မက်ဂနက် ဆုံးဖြတ်ချက်စာများကို ၂၀၂၁ ဖေဖော်ဝါရီလ ၅ ရက်မတိုင်မီ ပေးပို့ပါမည်။ (အခါအားလျော်စွာ ရက်စွဲပြောင်းလဲနိုင်ပါသည်)

လျှောက်ထားရန် အချက်အလက်

မူလတန်းကျောင်း မက်ဂနက် အစီအစဉ်များကို အွန်လိုင်းမှ လျှောက်ထားခြင်းကို မက်ဂနက်အစီအစဉ်၏

ဝက်ဘ်ဆိုက် (tinyurl.com/BCPSMagnet) မှတစ်ဆင့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်၊ မွန်းတည့် ၁၂ နာရီ တွင် စတင်ရရှိနိုင်ပြီး လျှောက်ထားမှုများကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက် မွန်းလွဲ ၁ နာရီ မတိုင်မီ အွန်လိုင်းမှ တင်သွင်းရမည်။

မက်ဂနက်ဝင်ခွင့်ကို ကျောင်းအုပ်ကြီး၏စည်းကမ်းချက် ၆၄၀၀ - မက်ဂနက် အစီအစဉ်များ အတိုင်း ပြုလုပ်ပါသည်။ မိဘများသည် ကျောင်းအုပ်ကြီး၏စည်းကမ်းချက် ၆၄၀၀ - မက်ဂနက် အစီအစဉ်များ ကို ဖတ်ရန် နှင့် လျှောက်လွှာ အားလုံးကို စနစ်တကျ ပြင်ဆင်ရန် အကြံပြုပါသည်။ လျှောက်လွှာမတင်မီ ကျောင်းသားနှင့် မိဘများအား လျှောက်လွှာတင်သွင်းပုံအချက်အလက် အစည်းအဝေးတစ်ခု နှင့် ပြန်လည်သုံးသပ်ရေးအချက်အလက်ကို တက်ရောက်ရန် တိုက်တွန်းပါသည်။

၂၀၂၀ -၂၀၂၂ စာသင်နှစ်တွင် ဘယ်လ်တီမိုးကောင်တီ အစိုးရ မူလတန်းကျောင်း တက်ခွင့်ရှိသော ကျောင်းသားများအား ဗဟိုထိန်းချုပ် ကျပန်းမဲနှိုက်ပြီး ဝင်ခွင့်ပြုပါသည်။

၂၀၂၀-၂၀၂၂ စာသင်နှစ် မူကြို ကျောင်းဝင်ခွင့် အသက်မမီသော လျှောက်ထားသူများသူ စောစောဝင်ခွင့် အတွက် အရည်အချင်းပြည့်မီရပါမည်။ မက်ဂနက်လျှောက်လွှာ နှင့်အတူ မူကြိုစောစောတက်ရန် စစ်ဆေးမှု တောင်းဆိုစာ မိတ္တူကိုလည်း ထည့်ပေးရပါမည်။ (အသေးစိတ်ကို ဤလက်ကမ်းစာစောင်၏ စာမျက်နှာ ၅ တွင်ကြည့်ပါ)

လျှောက်ထားသူတစ်ယောက်လျှင် တစ်စောင်သာ လျှောက်ထားပါ။ လျှောက်လွှာထဲတွင် မက်ဂနက်အစီအစဉ် သုံး (၃) ခု ရွေးနိုင်ပါသည်။ ဝင်ခွင့် အတန်း-အဆင့် ကန့်သတ်ချက်များကို ကျေးဇူးပြု၍ သတိပြုပါ။ (စာမျက်နှာ ၃ တွင်ကြည့်ပါ)



သင့်ကလေး စိတ်ပါဝင်စားသော မက်ဂနက် အစီအစဉ်(များ) ကို ဖော်ထုတ်နိုင်ရန် အောက်ပါ အစီအစဉ်အကြောင်း ရှင်းလင်းချက်များကို ဖတ်ပါ။

မူလတန်းကျောင်း မက်ဂနက် အစီအစဉ်များအတွက် ဝင်ခွင့်ဆန်းစစ်မှုများ မရှိပါ။ ဘော်လ်တီမိုးကောင်တီ မူလတန်းကျောင်းတက်ခွင့်ရှိသည့် လျှောက်ထားသူများအား ဗဟို ကျန်းမာရေးဦးစီးဌာနမှ ဝင်ခွင့် ပေးမည် ဖြစ်ပါသည်။

အပြည်ပြည်ဆိုင်ရာ ဘာသာစကားရေးရာ အခြေခံနှစ်များ အစီအစဉ်
ဝဲလ်ဒွမ် အပြည်ပြည်ဆိုင်ရာကျောင်း
ပိုက်စ်တီလီ ၂၀၂၈
ကေ - ၂ အတန်းသားများအတွက် လျှောက်လွှာလက်ခံပါသည်

ဝုဒ်မိုး မူလတန်းကျောင်း (IB အလောင်းအလျာ ကျောင်း)
ဝုဒ်မိုး မူလတန်းကျောင်း (IB အလောင်းအလျာကျောင်း)
ဝုဒ်မိုး အုတ်စ် ၂၀၂၇
ကေ - ၂ အတန်းသားများအတွက် လျှောက်လွှာလက်ခံပါသည်

အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု IB အခြေခံ နှစ်များအစီအစဉ် ၏ တစ်စိတ်တစ်ဒေသအနေဖြင့် ကျောင်းသားများ ယဉ်ကျေးမှုမျိုးစုံအကြောင်း သိရှိမှုကို တိုးမြှင့်ပေးပြီး အသွင်ကူးပြောင်းနိုင်သည့် ဘာသာရပ် ခေါင်းစဉ်ခြောက်ခုကို ပြင်းပြင်းထန်ထန် စူးစမ်းမှုအခြေခံလေ့လာသင်ယူမှုမှတစ်ဆင့် အပြည်ပြည်ဆိုင်ရာစိတ်ဓာတ် ပိုမိုရှိလာစေပါသည်။ အဆိုပါ ခေါင်းစဉ်များက အကြောင်းအရာ ဧရိယာအားလုံးတွင် မြှုပ်နှံထားပြီး ယဉ်ကျေးမှုအားလုံးတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုပြီး ကျောင်းသားများအား ၎င်းတို့ပတ်ဝန်းကျင်ရှိ အကြောင်းအရာများအပေါ် ပထမဆုံး လက်တွေ့ အတွေ့အကြုံများမှတစ်ဆင့် အဓိပ္ပါယ်ရှိစေရန် အားပေးပါသည်။ ကျောင်းသားများ၏ ကမ္ဘာကြီးအကြောင်း သိနားလည်မှုကို အားဖြည့်ပေးသည့် လုပ်ဆောင်ချက်များတွင် ကျောင်းသားများက စေ့စပ်လုပ်ဆောင်သလို ဝဲလ်ဒွမ် အပြည်ပြည်ဆိုင်ရာကျောင်းတွင် ပြင်သစ်ဘာသာစကား နှင့် ဝုဒ်မိုး မူလတန်းကျောင်းတွင် စပိန်ဘာသာစကား အပြန်အလှန်ပြောဆိုဆက်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးတွင်လည်း ပါဝင်ပါသည်။

အက်စ်.တီ.အီး.အေ.အမ်
ချက်ဝေါ့စ်ကျောင်း
ရက်စ်စတာတောင်း ၂၀၁၉
ကေ - ၂ အတန်းသားများအတွက် လျှောက်လွှာလက်ခံပါသည်

ရွှမ်းဝဲလ် ဗယ်လီ မက်ဂနက်ကျောင်း
တော်ဆန် ၂၀၂၈
ကေ - ၂ အတန်းသားများအတွက် လျှောက်လွှာလက်ခံပါသည်

ကျောင်းသားများသည် အက်စ်.တီ.အီး.အေ.အမ် (သိပ္ပံ နည်းပညာ၊ အင်ဂျင်နီယာ၊ အနုပညာ နှင့် သင်္ချာ) နှင့် ကွန်ပျူတာ သိပ္ပံ နှင့် ဘီစီအက်စ်၏ သင်ရိုးညွှန်းတမ်း ပူးပေါင်းထားသော လေ့လာရေး အစီအစဉ်များဖြင့် ဆက်ဆံရေးပူးပေါင်းဆောင်ရွက်နိုင်စွမ်း၊ ချက်ကျလက်ကျတွေးတောနိုင်စွမ်း နှင့် ဖန်တီးနိုင်စွမ်းတို့ပါဝင်သော ၂၁ရာစု စွမ်းဆောင်ရည်များကို ဖွံ့ဖြိုးတိုးတက်စေမည် ဖြစ်ပါသည်။ ပါဝင်လုပ်ဆောင်ခြင်း၊ လက်ထပ်သင်ကြားပေးခြင်း၊ စီမံကိန်းအခြေပြု ပတ်ဝန်းကျင် တို့ဖြင့် ကျောင်းသားသည် ကမ္ဘာကြီးအား ဆန်းသစ်တီထွင်မှု နှင့် ပြဿနာဖြေရှင်းမှုတို့ကို အခြေပြုသည့် ဘက်ပေါင်းစုံ နားလည်မှုတို့ကို ရရှိစေပါလိမ့်မည်။ ကွန်ပျူတာသိပ္ပံပါဝင်သော အစီအစဉ်ဖြစ်ပြီး ကုန်များကို ရေးသားခြင်း နှင့် ပြဿနာများကို ဖြေရှင်းနိုင်စွမ်းအားဖြင့် အချက်အလက်များကို ပိုင်နိုင်သူများ ဖြစ်လာနိုင်စေပါသည်။


ညီအစ်ကိုမောင်နှမများ ဦးစားပေး ရွေးချယ်မှု

(၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် မဲနှိုက်ရွေးချယ်မှု မတိုင်မီ မူကြိုတန်းလျှောက်ထားသူများအတွက်သာ စဉ်းစားမည် ဖြစ်ပါသည်။)

ညီအစ်ကိုမောင်နှမများ ဦးစားပေး ရွေးချယ်မှုသည် အလားတူ မက်ဂနက် အစီအစဉ်တွင် တက်နေပြီး မူကြိုကျောင်းလျှောက်ထားသူ လျှောက်ထားသည့် စာသင်နှစ်အတွင်း မက်ဂနက် အစီအစဉ်တွင် ဆက်လက်တက်ရောက်မည့် မောင်နှမများရှိနေသူများအတွက် ဖြစ်ပါသည်။ ညီအစ်ကိုမောင်နှမများ ဦးစားပေး ရွေးချယ်မှုကို မဲနှိုက်ရွေးချယ်မှုအစီအစဉ်မတိုင်မီ ပြုလုပ်မည် ဖြစ်ပါသည်။

၂၀၂၁ - ၂၀၂၂ စာသင်နှစ်အတွက် ညီအစ်ကိုမောင်နှမများ ဦးစားပေး ရွေးချယ်မှုဖြင့် အကျိုးပိုင်ရန်အတွက် တရားဝင်သည့် မူကြိုကျောင်း လျှောက်ထားမှုကို မက်ဂနက် အစီအစဉ်များထံ နောက်ဆုံးရက်ဖြစ်သည့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက် မတိုင်မီ တင်ပြရပါမည်။ လျှောက်လွှာတွင် အစ်ကိုအစ်မများ၏ မည်၊ လက်ရှိအတန်း၊ နှင့် မက်ဂနက် ကျောင်း အစီအစဉ်များ ပါဝင်ရပါမည်။

ထပ်ဆောင်း အချက်အလက်အတွက် ကျောင်းအုပ်ကြီး၏ စည်းကမ်း ၆၄၀၀ ကိုကြည့်ပါ။



အမျိုးသား မက်ဂနက်ကျောင်း လ - ဖေဖော်ဝါရီ ၂၀၂၀
ဘီစီအက်စ် မက်ဂနက် ကျောင်းများ ပိုစတာ ပြိုင်ပွဲ
ယူမီ ဒီ (Yumi D.) ၊ ၄ တန်း
ရွှမ်းဝဲလ်ဗယ်လီ မူလတန်း မက်ဂနက် ကျောင်း

မက်ဂနက် ကြို့ပို့ အချက်အလက်

မက်ဂနက်အစီအစဉ်သို့ တက်ရောက်ခွင့်ရခြင်းကြောင့် ဘယ်လ်တီမိုးကောင်တီ အစိုးရကျောင်းများက ကြို့ပို့ဝန်ဆောင်မှုကို လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း အာမမခံပါ။



မက်ဂနက် အစီအစဉ် တစ်ခုချင်းစီအတွက် ကြို့ပို့အား သင့်ကလေးအကျိုး ဝင်မဝင်သိရှိရန် အောက်ပါအချက်အလက်များကို ဖတ်ပါ

ချက်ဝှစ်ကျောင်း

၂၂၂ နယူး အဖန်နူး
ရက်စ်စတာတောင်း ၂၁၁၉၆ • (410) 887-
ဆီဒါမီရီ၊ ဖရန်လင်း၊ ဂလိုင်ဒွန်၊ အိုဝင်မေးလ်၊ ရက်စ်စတာတောင်း
သို့မဟုတ် တင်းဘားဂရူ မူလတန်းကျောင်း တွင်တက်ရမည့်
ကျောင်းသားများအတွက် ကြို့ပို့ စီစဉ်ပေးထားပါသည်။

ရွမ်းဝဲလ်ဗယ်လီ မူလတန်းကျောင်း

၈၂၅ ပရိုဗီးဒန့်စ် လမ်း
တော်စန့် ၂၁၂၈၆ • (410) 887-4888
ဟက်စတာ အကယ်ဒမီ၊ ဟမ်တန်၊ အုတ်လိုက်၊ ပရဲဆင့်ပလိန်း၊
ရော့ဂျာဖိုးဒါ၊ စတုန်းလိုက်၊ ဗီလာ ခရက်စတာ သို့မဟုတ်
ဝက်စ်တော်ဆန် မူလတန်းကျောင်း တွင်တက်ရမည့်
ကျောင်းသားများအတွက် ကြို့ပို့ စီစဉ်ထားပါသည်။


ဝဲလ်ဝုဒ် အပြည်ပြည်ဆိုင်ရာ ကျောင်း

၂၉ ၀၁ စမစ် အဖန်နူး
ပိုင်နစ်ဗီလီ ၂၁၂၀၈ • (410) 887-1212
ဘက်ဖိုးဒါ၊ ဇော့ ဂယ်ရီဆန်၊ ဗီဘရူ၊ ဆန်းမစ်ပတ်စ်၊ ဝဲလ်ဝုဒ် သို့မဟုတ်
ဝင်းအန်း မူလတန်းကျောင်း တွင်တက်ရမည့်
ကျောင်းသားများအတွက် ကြို့ပို့ စီစဉ်ထားပါသည်။

Woodmoor ဝှစ်မိုး မူလတန်းကျောင်းElementary School

၃၂၀၀ အယ်ယံဘာ ဒရိုက်စ်
ဝှင်း အုတ်စ် ၂၁၂၀၇ • (410) 887-1320
အာဘတ်တက်စ်၊ ဘယ်လ်တီမိုး ဟိုင်းလန်း၊ ဘက်ဖိုးဒါ၊ ကောတန်ဗီလီ၊
ချက်ဝစ်၊ ချာလီနန်း၊ ဒီရားပတ်စ်၊ ဒေါ့ဝုဒ်၊ အက်မွန်ဆန်ဟိုက်စ်၊
ဖဲသားဘကတ် လိန်း၊ ဟီလီထရိုပီ၊ ဟတ်ဘီဗီလီ၊ ဟာဝုဒ်၊
ဟေးလ်ခရစ်၊ ဂျော်နီကတ်၊ လိန်းဒေါင်းနီ၊ လိုင်ယွန်မေးလ်၊ မေးဘရူ၊
နယူးတောင်း၊ ပိုဟာတန်၊ ရမ်းဒေါင်းနီ၊ ရီလေး၊ ရီးဗားဗျူး၊
စကော့ဘရန်ချို၊ ဝက်ချက်စတာ၊ ဝက်စ်တောင်နီ၊ ဝင်းဖီးလ်၊ ဝုဒ်ဘရစ်၊
ဝှစ်မိုး သို့မဟုတ် ဝှစ်ဟိုးစ် မူလတန်းကျောင်း တွင်တက်ရမည့်
ကျောင်းသားများအတွက် ကြို့ပို့ စီစဉ်ထားပါသည်။

ဘော်လ်တီမိုးကောင်တီ အစိုးရကျောင်းများသည် မူလတန်းကျောင်း မက်ဂနက်အစီအစဉ်များကို လက်ခံ
လုပ်ဆောင်ပေးနေပါသည်။
မက်ဂနက် အစီအစဉ်များကို လျှောက်ထားချိန်တွင် နေရာ နှင့် ကြို့ပို့ဝန်ဆောင်မှုများ ရှိမရှိကို ထည့်သွင်း
စဉ်းစားသင့်ပါသည်။



သတိပြုပေးရန်။ မက်ဂနက်အစီအစဉ်တွင်စာရင်းသွင်းအပ်နှံထားသော ကျောင်းသားများအနေဖြင့် ပုံမှန် အချိန်မှန်မှန်
တက်ရောက်ပေးရန် မျှော်မှန်းထားပါသည်။



ကြို့ပို့ -

ဘော်လ်တီမိုးကောင်တီ အစိုးရကျောင်းများသည် မက်ဂနက်အစီအစဉ်မှ သတ်မှတ်ထားသည့် ကြို့ပို့နေရာများတွင် နေထိုင်သော ကျောင်းသားများအတွက်
မူလတန်းကျောင်းအသွားအပြန်ကို ကြို့ပို့စီစဉ်ပေးထားပါသည်။ အချို့သော ကြို့ပို့များကို အိမ်ကျောင်းကြား လွန်းပျံအနေဖြင့် စီစဉ်ထားပါသည်။ ယင်းကြောင့် မက်ဂနက်အစီအစဉ်သို့
ကြို့ပို့မည့် အနီးဆုံးနေရာသို့ ကျောင်းသားက လမ်းလျှောက် သို့မဟုတ် ဘတ်စ်ကားစီး လာရနိုင်ပါသည်။
ကျောင်းဖွင့်မီ မိဘများအား ကြို့ပို့နှင့်ပတ်သက်ပြီး ကျောင်းမှ အကြောင်းကြားပါလိမ့်မည်။
မက်ဂနက် အစီအစဉ် မှ သတ်မှတ်ထားသော ကြို့ပို့နေရာပြင်ပများအတွက် ကြို့ပို့ကို ဘယ်လ်တီမိုးကောင်တီ အစိုးရကျောင်းများမှ စီစဉ်ပေးမည် မဟုတ်ပါ။

မူကြို အချက်အလက်

မူကြိုကျောင်းသို့ စောစော ဝင်ခွင့်အတွက် စစ်ဆေးခြင်း

မူကြိုလျှောက်ထားချိန်တွင် လျှောက်ထားသူများသည် ၂၀၂၁-၂၀၂၂ စာသင်နှစ် (၂၀၂၁ ဇူလိုင်လ ၁ တွင် ၅ နှစ်ပြည့်ပြီး) အတွက် မေရီလန်ပြည်နယ် ဝင်ခွင့်အသက်ကို ပြည့်ပြီး ဖြစ်ရပါမည် သို့မဟုတ် နီးစပ်ရာ မူလတန်းကျောင်းတွင် မူကြိုကျောင်းသို့ စောစော ဝင်ခွင့်အတွက် စစ်ဆေးခြင်းကို လျှောက်ထားပြီး ဖြစ်ရပါမည်။

ကလေးသည် ၂၀၂၁ ဇူလိုင်လ ၁ ရက်နေ့ကတည်းက ၂၀၂၁ အောက်တိုဘာလ ၁၄ မတိုင်မီတွင် ၅ နှစ်ပြည့်မီဆိုမှသာ ယင်းကလေးအား ၂၀၂၁-၂၀၂၂ စာသင်နှစ် မူကြိုကျောင်းသို့ စောစော ဝင်ခွင့်အတွက် စစ်ဆေးခြင်းကို စဉ်းစားပေးမည် ဖြစ်ပါသည်။

မူကြိုကျောင်းသို့ စောစော ဝင်ခွင့်အတွက် စစ်ဆေးခြင်းကို စီစဉ်ရန်အတွက် မိဘများသည် နီးစပ်ရာ မူလတန်းကျောင်းအား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက် မတိုင်မီ ကျောင်းအုပ်ကြီးထံ စာဖြင့် တင်ပြရပါမည်။ စာတွင် ကလေး၏ အမည် နှင့် မွေးသက္ကရာဇ်၊ ၂၀၂၁ ဇူလိုင်လ ၁ တွင် စစ်ဆေးမှုပြုလုပ်ပေးရန် တောင်းဆိုခြင်း နှင့် မူလတန်းကျောင်း မက်ဂနက်အစီအစဉ်တွင်လည်း လျှောက်ထားကြောင်းတို့ကိုလည်း ဖော်ပြရပါမည်။ (ညာဘက်ရှိ နမူနာကို ကြည့်ပါ)

မိဘများသည် မူကြိုကျောင်းသို့ စောစောဝင်ခွင့်အတွက် စစ်ဆေးမှု ပြုလုပ်ပေးရန် တောင်းဆိုသော စာ၏ မိတ္တူ ကို မက်ဂနက် လျှောက်လွှာ နှင့်အတူ ပါရှိရမည်။

မူကြိုကျောင်းသို့ စောစောဝင်ခွင့်လျှောက်ထားခြင်းအတွက် အစောပိုင်း ကလေးဘဝဆိုင်ရာ မိဘလမ်းညွှန် ကို ကြည့်ပါ။

(www.tinyurl.com/BCPSEarlyChild)

စာ နမူနာ

မိဘ လိပ်စာ

ရက်စွဲ - ___/___/၂၀၂၀

ကျောင်းအုပ်ကြီးအမည်

မူလတန်းကျောင်း ဇုန်

ကျောင်းလိပ်စာ

ချစ်ခင်လေးစားရပါသော (ကျောင်းအုပ်ကြီးအမည်) -

ကျွန်ုပ်၏ကလေး (အမည်)၊ (မွေးသက္ကရာဇ်) အား မူလတန်း စောစော ဝင်ခွင့် အတွက် စစ်ဆေးမှုပြုလုပ်ပေးရန် အတွက် ရက်ချိန်းကို ဤစာဖြင့် တောင်းခံအပ်ပါသည်။ စစ်ဆေးမှုကို ၂၀၂၁ ဇူလိုင်လတွင် ပြုလုပ်ပေးပါရန် တောင်းဆိုအပ်ပြီး ကျွန်ုပ်၏ ကလေးကို ၂၀၂၁-၂၀၂၂ စာသင်နှစ်တွင် မူလတန်းကျောင်း မက်ဂနက် အစီအစဉ်တွင်လည်း တက်ရောက်ခွင့်ပြုရန် လျှောက်ထားအပ်ပါသည်။

ကျွန်ုပ်ကလေးအား မူကြိုကျောင်း စောစောဝင်ခွင့်အတွက် စစ်ဆေးခြင်း ပြုလုပ်ပေးရန်နှင့်ပတ်သက်ပြီး အကြောင်းပြန်စာကို စောင့်မျှော်လျှက်ရှိနေပါသည်။ ကျွန်ုပ်ထံသို့ (ဖုန်းနံပါတ်) သို့မဟုတ် (အီးမေးလ်လိပ်စာ) ထံ ဆက်သွယ်နိုင်ပါသည်။

ရိုးသားစွာဖြင့်၊

မိဘ ၏ လက်မှတ်

ညီအစ်ကိုမောင်နှမများ ဦးစားပေး ရွေးချယ်မှု

(၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် မဲနှိုက်ရွေးချယ်မှု မတိုင်မီ မူကြိုတန်းလျှောက်ထားသူများအတွက်သာ စဉ်းစားမည် ဖြစ်ပါသည်။)

ညီအစ်ကိုမောင်နှမများ ဦးစားပေး ရွေးချယ်မှုသည် အလားတူ မက်ဂနက် အစီအစဉ်တွင် တက်နေပြီး မူကြိုကျောင်းလျှောက်ထားသူ လျှောက်ထားသည့် စာသင်နှစ်အတွင်း မက်ဂနက် အစီအစဉ်တွင် ဆက်လက်တက်ရောက်မည့် မောင်နှမများရှိနေသူများအတွက် ဖြစ်ပါသည်။ ညီအစ်ကိုမောင်နှမများ ဦးစားပေး ရွေးချယ်မှုကို မဲနှိုက်ရွေးချယ်မှုအစီအစဉ်မတိုင်မီ ပြုလုပ်မည် ဖြစ်ပါသည်။

၂၀၂၁ - ၂၀၂၂ စာသင်နှစ်အတွက် ညီအစ်ကိုမောင်နှမများ ဦးစားပေး ရွေးချယ်မှုဖြင့် အကျုံးဝင်ရန်အတွက် တရားဝင်သည့် မူကြိုကျောင်း လျှောက်ထားမှုကို မက်ဂနက် အစီအစဉ်များထံ နောက်ဆုံးရက်ဖြစ်သည့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက် မတိုင်မီ တင်ပြရပါမည်။ လျှောက်လွှာတွင် အစ်ကိုအစ်မများ၏ မည်၊ လက်ရှိအတန်း၊ နှင့် မက်ဂနက် ကျောင်း အစီအစဉ်များ ပါဝင်ရပါမည်။

ပိုမိုသိရှိလိုပါက ကျောင်းအုပ်ကြီး၏စည်းကမ်း ၆၄၀၀ ကို (tinyurl.com/BCPSMagnet) တွင် ကြည့်ပါ။

မက်ဂနက်အစီအစဉ်တွင်စာရင်းသွင်းအပ်နှံထားသော ကျောင်းသားများ အနေဖြင့် ပုံမှန် အချိန်မှန်မှန် တက်ရောက်ပေးရန် မျှော်မှန်းထားပါသည်။

မက်ဂနက်အစီအစဉ်ရှိသော ကျောင်းတိုင်းတွင် ကျောင်းသားများအတွက် အထူးပညာရေး နှင့် အပိုင်း ၅၀၄ အထောက်အပံ့ ဝန်ဆောင်မှုများ ရရှိပါသည်။


အစီအစဉ် (များ) ပြောင်းလဲမှု များကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက် မွန်းလွဲ ၁ နာရီ မတိုင်မီ အွန်လိုင်းမှ တင်သွင်းရမည်။

အချက်အလက်များကို ဘီစီအက်ဟ် မက်ဂနက် အစီအစဉ် ဝက်ဘ်ဆိုက် (tinyurl.com/BCPSMagnet) တွင် လေ့လာပါ သို့မဟုတ် (၄၄၃) ၈၀၉-၄၁၂၇ သို့လည်း ဖုန်းဆက်စုံစမ်းနိုင်ပါသည်။

လျှောက်ထားပုံ အချက်အလက်ဆိုင်ရာ အစည်းအဝေး

မူလတန်းကျောင်း မက်ဂနက် လျှောက်ထားခြင်းများ ဘော်လ်တီမိုးကောင်တီ အစိုးရကျောင်းများအတွက် လက်ခံပါသည်

မက်ဂနက် အစီအစဉ်များကို လျှောက်ထားချိန်တွင် နေရာ နှင့် ကြိုပို့ဝန်ဆောင်မှုများ ရှိမရှိကို ထည့်သွင်း စဉ်းစားသင့်ပါသည်။



ဘီစီအက်စ် မက်ဂနက် အစီအစဉ်များ
 ၁၀၅ ဒဗလ္လူ၊ ချက်စတီစ် အိမ်ရာဝင်း
 တော်ဆန်း၊ မေရီလန်၊ ၂၁၂၀၄
 (443) 809-4127
tinyurl.com/BCPSMagnet

မက်ဂနက် လျှောက်ထားရေး လုပ်ငန်းစဉ်အကြောင်း ပိုမိုလေ့လာပါ။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်၊ စနေနေ့
 မနက် ၁၀ နာရီ သို့မဟုတ် မွန်းလွဲ ၁ နာရီ ဆက်ရှင်တစ်ခုကိုရွေးပါ။

သို့မဟုတ်

စက်တင်ဘာလ ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့
 မနက် ၁၀ နာရီ သို့မဟုတ် ညနေ ၆း၃၀ နာရီ ဆက်ရှင်တစ်ခုကိုရွေးပါ။

အစီအစဉ်ကို အရိပ်ယောင် ကျင်းပပြုလုပ်ပါမည်
 မိဘများအနေဖြင့်
 အစည်းအဝေးအတွက် ဖိတ်စာတစ်စောင် ရရှိရန်
 ဘီစီအက်စ် မက်ဂနက် အစီအစဉ် ဝက်ဘ်ဆိုက်
 (tinyurl.com/BCPSMagnet)
 တွင် မှတ်ပုံတင်ပါ

* ဤလက်ကမ်းစာစောင်ပါ အချက်အလက်များသည် ကိုဗစ် - ၁၉ နှင့်ဆက်စပ်သည့် ကန့်သတ်ချက်များအပေါ် မူတည်၍ ပြောင်းလဲနိုင်ပါသည်။
 လောလောလတ်လတ်အဖြစ်ဆုံး အချက်အလက်များကို သိရှိရန် ကျေးဇူးပြု၍ ဘီစီအက်စ် မက်ဂနက် အစီအစဉ် ဝက်ဘ်ဆိုက် (tinyurl.com/BCPSMagnet) ကို ကိုးကားပါ။

အချက်အလက်များ ပိုမိုသိရှိလိုပါက ကျောင်းဝက်ဘ်ဆိုက်တွင် ကြည့်ရှုပါ -

ကျောင်း	ကျောင်း ဝက်ဘ်ဆိုက်	ကျောင်းအီးမေးလ်
ချက်စ်ဝါသ် ကျောင်း	https://chatsworthes.bcps.org/	Jade Johnson jjohnson7@bcps.org
ခရမ်းဝဲလ် ဗယ်လီ မူလတန်း မက်ဂနက်ကျောင်း	https://cromwellvalleyes.bcps.org/	Cathy Thomas cthomas4@bcps.org
ဝဲလ်ဝုဒ် အပြည်ပြည်ဆိုင်ရာကျောင်း	https://wellwoodes.bcps.org/	Katie Lugli klugli@bcps.org
ဝုဒ်မိုး မူလတန်းကျောင်း	https://woodmoores.bcps.org/	Brendan Penn bpenn@bcps.org

မက်ဂနက် လျှောက်ထားမှုအကြောင်း ဖြေဆိုပေးရန်အတွက် မက်ဂနက် ရုံးဝန်ထမ်းများ မက်ဂနက် ပြဋ္ဌာနအစိုးရအဖွဲ့တွင် ရှိနေပါမည်။
 မက်ဂနက်ပြဋ္ဌာနအစိုးရအဖွဲ့ကို ဖတ်ရှုရန်မီမီမီမီမီ မက်ဂနက်အစီအစဉ်များအကြောင်း သိရှိရန် ကျောင်းသို့ ဆက်သွယ်ပါ။

အချက်အလက်များကို မက်ဂနက်အစီအစဉ်ဝက်ဘ်ဆိုက် (tinyurl.com/BCPSMagnet) တွင်လည်း ရယူနိုင်သလို ဘီစီအက်စ် မက်ဂနက် အစီအစဉ်များ ထံ
 (443) 809-4127 သို့လည်း ဖုန်းဆက်စုံစမ်းနိုင်ပါသည်။

အချက်အလက်များ ပိုမိုသိရှိလိုပါက ကျောင်းဝက်ဘ်ဆိုက်တွင် ကြည့်ရှုပါ။

ပညာရေးအစီအစဉ်များ၊ ဝန်ဆောင်မှုများ သို့မဟုတ် အလုပ်အကိုင်ခန့်အပ်ရေးများတွင် ပြည်ထောင်စု နှင့် ပြည်နယ် ဥပဒေများအရ အသက်၊ အသားအရောင်၊ ကိုယ်အင်္ဂါချို့ယွင်းမှု၊ ကျား/မ (ထုတ်ဖော်ပြောဆိုမှုအပါအဝင်)၊ အိမ်ထောင်ရေး၊ နိုင်ငံသား သို့မဟုတ် လူမျိုး၊ ဘာသာ၊ လိင်စိတ်၊ စစ်မှုထမ်းမှု နှင့် အခြားအကြောင်းအရာများအပေါ် ခွဲခြားဆက်ဆံမှု မရှိပါ။